

**ကျောင်းအပ်ရာတွင် အသုံးပြုရမည့် သက်သေခံအထောက်အထားများ ။**

**ကလေးများ၏ သက်သေခံအထောက်အထားများ ။**

- (၁) မွေးစာရင်း မိတ္တူ
  - (၂) အကယ်၍ မွေးစာရင်းမရှိပါက မွေးစာရင်းနှင့် ထပ်တူ အဓိပ္ပါယ်ရှိသော သက်ဆိုင်ရာ အစိုးရဌာနမှ ထုတ်ပေး ထားသည့် သက်သေခံ အထောက်အထားများ
  - (၃) အကယ်၍ အမှတ်စဉ် (၁) နှင့် (၂) ပါအတိုင်း သက်သေခံ အထောက်အထား တစ်စုံတရာမရှိပါက ပညာရေး ဦးစီးဌာနမှ ပညာသင်ကြားမှုအတွက် ထုတ်ပြန်ပေးသော သက်သေအထောက်အထား စာရွက်စာတမ်း များရှိရမည်။ အကယ်၍ အမှတ်စဉ် ၃ တွင် ပါသည့်အတိုင်း သက်သေခံအထောက်အထား မရှိသူများအတွက် မိဘအုပ်ထိန်းသူများ၏ (သို့) သက်ဆိုင်ရာ NGO -ဖေါင်ဒေးရှင်း တခုခု၏ ထောက်ခံမှုဖြင့် အခြေခံပညာ သင်ကြားမှုအတွက် ပညာရေးဌာန တွင် လျှောက်ထားရမည် ။ အကယ်၍ ထောက်ခံမည့်သူ ဖေါင်ဒေးရှင်းများနှင့် အာမခံပေးမည့်ပုဂ္ဂိုလ် မရှိပါက စာသင်ကျောင်းများမှ ကျောင်းလာအပ်သူများ၏ ကိုယ်ရေးရာဇဝင် (သို့) သက်ဆိုင်သူများ၏ ကိုယ်ရေး ရာဇဝင်များ ကို မှတ်တမ်းပြုလုပ်ရမည်။
- ဤသို့ ပြုလုပ်နိုင်ရန်အတွက် ၁ လကွ (သို့) ၂ လကွ အရွယ် ဓါတ်ပုံ ယူဆောင်လာရမည်။

**မိဘအုပ်ထိန်းသူတို့ ၏ သက်သေခံအထောက်အထား စာရွက်စာတမ်းများ ။**

- (၁) အိမ်ထောင်စုစာရင်း မိတ္တူ
- (၂) မှတ်ပုံတင် မိတ္တူ (သို့ မဟုတ်)
- (၃) သက်ဆိုင်ရာ အစိုးရဌာနမှ မှတ်ပုံတင်နည်းတူ အသုံးဝင်သည့် သက်သေခံ အထောက်အထားများ၊ အကယ်၍ မိဘ အုပ်ထိန်းသူများ အထက်ပါ အမှတ်စဉ် (၁) (၂) နှင့် (၃) သို့ မဟုတ် မည်သည့်ဌာနတွင်မှ မှတ်ပုံတင်ထားခြင်း မရှိသောသူများ၏ ကလေးများလည်း အခြားသော ကလေးများနည်းတူ ကျောင်းနေခွင့် ရှိသည် ။

**စုံစမ်းပေးခြင်းရန် ။ အကြံဉာဏ် တောင်းခံရန် ။ တိုင်ကြားရန် များရှိပါက အောက်ပါရုံးနှင့်အဖွဲ့အစည်းများသို့ ဆက်သွယ်ပေးခြင်းနိုင်ပါသည်**  
**အထူးအဖွဲ့ ရုံးအစိုးရ ဝန်ကြီးဌာန ပညာရေး ဝန်ကြီးဌာနရုံး**  
 ဖုန်း ၀၂-၆၂၈-၆၃၉၈ ဖက်စ် ၀၂-၆၂၈-၆၃၉၇ ဝက်ဘ်ဆိုဒ် [www.moe.go.th](http://www.moe.go.th)  
**လူမျိုးစုဆိုင်ရာ အခြေခံလူ့ အခွင့်အရေးကော်မတီ နိုင်ငံပွဲ သူများ ။**  
**ရွှေ့ပြောင်းအလုပ်သမားများနှင့် နယ်မြေပြောင်းရွှေ့ ခံရသူများအားကူညီ**  
**စောက်ရှောက်ရေး ရှေ့နေများကောင်စီ ။**  
 ဖုန်း / ဖက်စ် ၀၂-၂၈၂-၉၉၀၆ ဝက်ဘ်ဆိုဒ် [www.statelessperson.com](http://www.statelessperson.com)

**အစိုးရ ပညာရေးစနစ်သို့ ထိုင်းနိုင်ငံသား မဟုတ်သူများ**  
**ဝင်ရောက်သင်ကြားနိုင်ရန် အတွက် ပူးပေါင်းပါဝင်သော အဖွဲ့ အစည်းများ**  
 အမြင့်ပိုင်းဒေသ တိုင်းရင်းသားများ ကျန်းမာရေး ကြည့်ရှုစောက်ရှောက်ရေး အဖွဲ့ Highland Peoples Health (HPH) Network  
 ၂၉၉/၄၄-မူဘန်၊ ဖစ်ချ်ယွန်း မယ်ဆိုင်အုပ်စု မယ်ဆိုင်မြို့နယ် ချင်းရိုင်းခရိုင် ၅၇၃၃၀  
 ဖုန်း / ဖက်စ် ၀-၅၇၆၄-၂၁၉၅ နှင့် လက်ကိုင်ဖုန်းနံပါတ် ၀၈၉-၄၃၃-၈၈၄၀ , ၀၈၄-၈၀၃-၉၅၆၁ ။  
 ထိုင်း-မြန်မာ မဟာမိတ် ဖေါင်ဒေးရှင်း (TACDB)  
 ၃၂၈ /၁ ခရစ်ယာန် ကျောင်းသားများ ဗဟိုရုံးချုပ် , ဖယားထိုင်းလမ်းမကြီး, ရာဒီချိုထေဝီဝှင် , ဘန်ကောက် ၁၀၄၀၀၊ ဖုန်း ၀၂-၂၁၆-၄၄၆၃ , ၀၂-၆၁၁-၁၂၁၁ နှင့် ဖက်စ် ၀၂-၂၁၆-၄၄၆၃ ဝက်ဘ်ဆိုဒ် [www.tacdb-burmese.org](http://www.tacdb-burmese.org) ။

မွန်မိတ်ဆွေများအဖွဲ့ ထိုင်း မွန် အသိပညာမြှင့်တင်ရေးစင်တာ  
 ဘန်းကဒီးလမ်းသွယ် ၃၂ ဖလမ်း ၂ လမ်းမကြီးဘန်ကောက် ၁၀၁၅၀ ။  
 လက်ကိုင်ဖုန်း ၀၈၁-၅၅၅၅-၂၁၀၉ ။  
 ထိုင်း မွန် လေ့လာရေးစင်တာ ဝါတ်ပေါမ် ။ မဟာချိုင်းမြို့နယ် ။ စမွတ်ဆာခွန် ခရိုင် ။ လက်ကိုင်ဖုန်း ၀၈၇-၉၇၀-၂၉၁၂  
 တိုင်းရင်းသားများ လေ့လာစောင့်ကြည့်ရေး အဖွဲ့ အန်ဒါမန် : Cross Ethnic Integration in Andaman ၄၉/ ၄ အုပ်စု ၄ သင်္ကေတပါ မြို့နယ် ။  
 ဖုန်းငါးခရိုင် ၈၂၀၉၀ ။  
 ဖုန်း ၀၇၆-၄၈၆၆၄၇ ။ ဖက်စ်ဘွမ်  
<http://snfandaman.org/?name=knowledge&category=8> ။  
 ၅၉ / ၁၁၈-၁၂၀ အေကချိုင်းလမ်းသွယ် ၈၉ / ၄ ။ အေကချိုင်းလမ်းမကြီး ။  
 ဘန်းဘွန်းဝှင် ။ ဘန်ကောက် ၁၀၁၅၀ ။  
 ဖုန်း ၀၂-၄၁၆-၈၀၇၃ ။ လက်ကိုင်ဖုန်း ၀၈၁-၈၂၀၆-၂၆၁ ။ ဝက်ဘ်ဆိုဒ် [www.fry1985.org](http://www.fry1985.org) ။

ထိုင်းနိုင်ငံသား မဟုတ်သော ရွှေ့ပြောင်းအလုပ်သမားများ၏ ကလေးများအားလုံး ပညာသင်ကြားနိုင်ခွင့် ရှိသည်

ရွှေ့ပြောင်း အလုပ်သမားများ၏ ကလေးများ ထိုင်းပညာရေးစနစ်တွင် ပညာသင်ကြားခွင့် ရရှိစေရန်နည်းလမ်းများ ။



ကျေးလက်လူငယ်များအတွက်ဖေါင်ဒေးရှင်း” ၏ သက်ဆိုင်ရာတရားဝင်စာရွက်စာတမ်းတွင် အခက်အခဲနှင့် ပြဿနာရှိသူများ ပညာရေးဝန်ဆောင်မှုသို့ ဝင်ရောက်နိုင်ရန်ထောက်ပံ့ရေးအစီအစဉ်။  
 Foundation for Rural Youth (FRY)



**ပညာရေး ဆိုင်ရာ အခွင့်အရေး**

ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်း အလုပ်သမားများ၏ သားသမီးများသည် ၂၀၀၅ခုနှစ် ဇူလိုင်လ ၅ ရက်နေ့ အစိုးရ ဝန်ကြီးချုပ်ရုံး ဝန်ကြီးများ၏ သဘောတူညီချက်အရ ထိုင်း အစိုးရ စာသင်ကျောင်းများတွင် ပညာသင်ကြားခွင့်ရှိသည်။ ယင်းဆုံးဖြတ်ချက် သည် ထိုင်းနိုင်ငံအတွင်းရှိ ထိုင်းနိုင်ငံသား မဟုတ်သော ရွှေ့ပြောင်း အလုပ်သမားများ၏ ကလေးများကိုပါ ပညာသင်ကြားခွင့် ရရှိစေရန် အခွင့်အရေး ပေးခြင်းဖြစ်သည်။ (ချွင်းချက် အနေဖြင့်-နေထိုင်ရာဒေသတွင် ငြိမ်းချမ်းမှုမရှိ၍ ထွက်ပြေးတိမ်းရှောင်လာသော ကလေးငယ်များကို ခိုလှုံရာ နယ်မြေတွင်သာ သင်ကြားခွင့်ပြုသည်။)

**ထိုင်းနိုင်ငံသား မဟုတ်သော ကလေးများ (သို့) ရွှေ့ပြောင်း အလုပ်သမားများ၏ ကလေးများ အားလုံး ဥပဒေနှင့် အညီ ပညာသင်ကြားနိုင်ခွင့် ရှိသည်။**

- ထိုင်းနိုင်ငံသားမဟုတ်သော ကလေးများ ဆိုသည်မှာ ရွှေ့ပြောင်းအလုပ်သမားများဖြစ်သော မြန်မာ လာအို ကမ္ဘောဒီးယား တို့၏ သားသမီးများ၊ ထိုင်းနိုင်ငံတွင် မွေးဖွားကြောင်း သက်သေခံ အထောက်အထား ၊ မွေးစာရင်း ၊ သက်ဆိုင်ရာ အစိုးရဌာန တို့မှ အထောက် အထားအဖြစ် ထုတ်ပြန်ပေးထားပြီး ထိုင်းနိုင်ငံသားအဖြစ် မခံယူရသေးသူများကို ဆိုလိုသည်။
- လူနည်းစု တိုင်းရင်းသားများ စာရင်းတွင် ပါဝင်သောကလေးများ၊ လူနည်းစု တိုင်းရင်းသားများ မှတ်ပုံတင် ကိုင်ဆောင် အသုံးပြုသော ကလေးများ။
- နယ်စပ်ဒေသများတွင် ထုတ်ပေးထားသော ထိုင်းနိုင်ငံသား မဟုတ်သည့် ယာယီ မှတ်ပုံတင် ကိုင်ဆောင်ထားသော ကလေးများ။

**အိမ်ထောင်စုစာရင်း အချက်အလက်မရှိသော ကလေးများဆိုသည်မှာ** - အစိုးရမှ ထုတ်ပေးထားသော သက်သေခံ အထောက်အထားနှင့် မွေးရက် လ ခုနှစ်သက္ကရာဇ် နေရပ်လိပ်စာ မရှိကြသော ကလေးများ စသည်တို့ ကို ဆိုလိုသည်။

**အထက်တန်းပညာ အဆင့် (သို့) ဘွဲ့ ရသည်အထိ သင်ကြားနိုင်သည်။** ထိုင်းနိုင်ငံသား မဟုတ်သောကလေးများ (သို့) ရွှေ့ပြောင်း အလုပ်သမားများ၏ သားသမီးများသည် မူလတန်းကြို ၊ အခြေခံပညာ အဆင့်မှသည် တက္ကသိုလ် ဘွဲ့ ရသည်အထိ အစိုးရမှ ဖွင့်လှစ်ထားသော ပညာရေးဌာန ၊ အစိုးရကျောင်း၊ ပုဂ္ဂလိကကျောင်းနှင့် အခြား

ပညာရေးကျောင်းတွင် နယ်မြေ ကန့်သတ်ထားခြင်း မရှိဘဲ သင်ယူနိုင်သည် ၊

(ချွင်းချက်အနေဖြင့် -နေထိုင်ရာနယ်မြေတွင် ငြိမ်းချမ်းမှုမရှိ၍ ထွက်ပြေးတိမ်းရှောင်လာကြသော ကလေးများကိုမူ ခိုလှုံရာနယ်မြေတွင်သာ သင်ကြားခွင့်ပြုသည်။ ။

**အခမဲ့ သင်ကြားခြင်း (ပညာရေးဌာနမှ တစ်ဦးချင်းအတွက် ရံပုံငွေ ရရှိပြီး)**

ထိုင်းနိုင်ငံသား မဟုတ်သောကလေးများ (သို့) ရွှေ့ပြောင်း အလုပ်သမားများ၏ သားသမီးများသည် အစိုးရကျောင်းများတွင် အခမဲ့ တက်ရောက် သင်ကြားနိုင်သည့် အခွင့်အရေးရှိပြီး ကျောင်းစရိတ်ကုန်ကျမှု မရှိသည့်အပြင် အချို့သော ကုန်ကျစရိတ်များကို ပညာရေးဌာနမှ ကျောင်းသားများအတွက် ထုတ်ပေးသည်။ အစိုးရက ထိုင်းနိုင်ငံသားမဟုတ်သော ကလေးများကို အခြေခံပညာ မူလတန်းကြိုကျောင်းမှ အထက်တန်းပညာ အဆင့်ထိ ထိုင်းနိုင်ငံသားကလေးများ ရရှိသည့်နည်းတူ ကုန်ကျစရိတ် ၅ ကဏ္ဍကို ထောက်ပံ့ပေးသည်။ ၎င်းတို့မှာ ၁) ကျူရှင်စရိတ် ၂) ဖတ်စာအုပ် ၃) ကျောင်းသုံးပစ္စည်း ၄) ကျောင်းဝတ်စုံ ၅) ကျောင်းသားမွမ်းမံအထောက်အကူပစ္စည်းနှင့် လှုပ်ရှားမှုများ စသည်တို့ဖြစ်သည်။ ထိုမျှမကဘဲ နေ့လည်စာနှင့် နွားနို့တို့ကိုပါ နေ့စဉ်အစာအဟာရအဖြစ် ထောက်ပံ့ပေးသည်။ (ချွင်းချက်အနေဖြင့် ပုဂ္ဂလိကကျောင်းများတွင် တက်ရောက်သင်ကြားသော ကလေးများ မိမိဘာသာ ကုန်ကျစရိတ် ပေးဆောင်ရမည်။)

**သင်ကြားပြီးလျှင် ပညာရေးဌာန၏ အောင်လက်မှတ် ရရှိရမည် ။**

ကျောင်း (သို့) ပညာရေးဌာနမှ ထိုင်းနိုင်ငံသား မဟုတ်သော ကလေးများ (သို့) ရွှေ့ပြောင်းအလုပ်သမားများ၏ ကလေးများအတွက် သက်သေခံ အောင်လက်မှတ်များကို ထိုင်းနိုင်ငံသား ကလေးများနည်းတူ ထုတ်ပေးရမည် တာဝန်ရှိပြီး တက်ရောက် သင်ကြားချိန် ပြီးဆုံးပါက သက်သေခံ အောင်လက်မှတ်များကို မည်သည့် မှတ်ချက် အကြောင်းအရာမှ မပါစေဘဲ ထုတ်ပေးရမည် ဖြစ်သည်။

**နယ်မြေဖြတ်ကျော်ခွင့် တစ်ကြိမ်သာ တောင်းခံပြီး ကျောင်းချိန် တစ်နှစ်အတွင်း အသုံးပြုနိုင်သည် ။**

- ထိုင်းနိုင်ငံသားမဟုတ်သော ကျောင်းသားများ ၊ ဥပဒေအရ ထိန်းချုပ်နယ်မြေတွင် နေထိုင်သော ကျောင်းသားများ ၊ ဥပမာ - ၁- လူနည်းစု တိုင်းရင်းသားများ၏ သားသမီးများနှင့် ထိုင်းနိုင်ငံသားမဟုတ်ဘဲ အစိုးရ၏ အိမ်ထောင်စုစာရင်း ဦးစီးဌာနမှ မှတ်ပုံတင်နံပါတ် ထုတ်ပြန်ပေးထားသော အဖွဲ့ ၁၅ ဖွဲ့။
  - ၂- ထိုင်းနိုင်ငံသားမဟုတ်သော အခြားသောကျောင်းသားများ ၊ လူနည်းစုတိုင်းရင်းသားတို့ ၏သားသမီးများ မဟုတ်သောသူများ (အမှတ်စဉ် ၁ ကဲ့ သို့) အပါအဝင်နှင့် ကိုယ်ရေးရာဇဝင် အချက်အလက်များ စစ်တမ်းကောက်ပြီး ပဟို အိမ်ထောင်စုစာရင်းဌာနတွင် စာရင်းပေးသွင်းသူများအနေဖြင့် ပညာသင်ကြားမှုအတွက် နယ်မြေဖြတ်ကျော်ခွင့်ကို အကြိမ်ကြိမ် တောင်းခံစရာမလိုဘဲ ကျောင်းချိန် တစ်နှစ်စာ အတွက် တောင်းဆိုနိုင်သည်။
- (ချွင်းချက်အနေဖြင့်ရွှေ့ပြောင်းအလုပ်သမားတို့ ၏သားသမီးများနှင့် ယ်မြေခိုလှုံခွင့် တောင်းခံထားသူတို့၏သားသမီး များမပါ) ။

**ကျောင်းအပ်လက်ခံပုံစံ စနစ်။**

**အသက်အပိုင်းအခြား ၊**

- က- အခြေခံပညာမတိုင်မှီ(မူကြိုတန်း)အသက် ၄ နှစ်မှ ၅ နှစ်ရှိ ကလေးများ ။
- ခ- အခြေခံပညာ မူလတန်းအတွက်အသက် ၇ နှစ်ပြည့်ခါနီးကလေးများ ။

**ကျောင်းလက်ခံချိန်**

- အစိုးရ၏ဒေသခံအသီးသီးမှ အခြေခံပညာမူလတန်းကျောင်းများကို မတ်လမှမေလအထိ နှစ်စဉ်နှစ်တိုင်းလက်ခံသည်။
- ဘန်ကောက်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်းများကို ဖေဖော်ဝါရီလဆန်းပိုင်းမှ မတ်လလယ်အထိ နှစ်စဉ်နှစ်တိုင်းလက်ခံသည်။